



တိဒုးသုတေသနပါတီမှုပိုင်ဆိုလ်ယဉ်တာရဲ့အတွက်ရှိခိုင်တူကျော်


ତୀରସ୍ତ କେଃତିତ୍ତୁଳ୍ୟ

လိုတိလိုမိန္ဒားလိုအုပ်သံ

ପକ୍ଷଦେଶୀଙ୍କ ହାତରେ ଯନ୍ମନ୍ତ୍ରିତ ହୁଏଥିଲା ଏହାରେ ପରିଚାଳନା କରିବାରେ ପରିବର୍ତ୍ତନ ଆବଶ୍ୟକ ହେବାରେ ଅନୁରୋଧ କରିଛନ୍ତି।

တိမ်းပုံစံ၊ ImmiCard မှတမ်း တိလေအူဒီးစွဲလယ်ယ်လိုအုပ်သား (Document for Travel to Australia - DFTTA) နှင့် တိအပ်အောင်လိုက်ဆိုရေးနှင့် ဒီးဘုရိစ် လာနက်ယူချုပ် ဖော်လယ်ယ်အကိုနှင့်လိုပါသည်။

တုမ္ပုံနှစ်နှင့် ImmiCard လုန်နာရီဆဲးလိုအမ်းတေသာ်ယူယိုယ် လေအားလုံးတက်ပေါ်နှင့်လို့။ ဒီသို့ဝေါနံ့ကျွော်ဖို့လိုတစ်ယောက် တလို့ဆဲးလိုအမ်းဘုံး။ ပဲကတိယျာပို့နှင့် နှေကာဘုံးနှင့် ImmiCard မူတွဲ၏ DFTTA မူတွဲနှင့် တုတပ်ပဲလေနှေကဆဲးလဲတော်ဘုံး။



ကဘိုဘိုရှင်လှို

ညီနှစ်နှင့် ထားကိုပိုပံ့ကလုံ ပတ်လဲတော်လာကဘိယ္ယအခါနှင့်လို့၊ တကလုံနှင့် တိစိတ်အီလာစုစုတ်ဒေးကဘိယ္ယအခါ ဒီးအဂေတကလုံ တ်ဟူ့လို့ပျော်ဘုရားမှာဘုရား ဒါ လာအကပ်နှင့်ပြလာပိတ်တို့အကျိုနှင့်လို့၊

ପ୍ରକାଶକାରୀଙ୍କ ମଧ୍ୟରେ ଏହା ଅନୁରଥିତ ହେଉଥିଲା କିମ୍ବା ଏହା ଅନୁରଥିତ ହେଉଥିଲା କିମ୍ବା

တုလာကြေးထာန်လာထာ်လာနကစိုးလာနလိုအပူနှင့်မျိုး

- နဲ့လိုပါတယ်လိုမိလာအခါန် လာအဟ်ပုဂ္ဂတ်တိုးလုပ်တော်ကုံးအလိုင်လု
 - နတ်ဖိတ်လုပ်လာအဆိုဒီးအလုပ်အပွဲ အခိုလှုပို့နို့ပွဲနို့
 - တို့တမ်းမံးလေ၊ နာဘုံသားအူးကါတို့ စွန်းကာဘီယူအော် - တို့တို့နို့နှင့် ကဘာဘုံအို့လာ၊ ပလိုပျော်းဘဘဘုံအို့ ၁၀၀မံးလုံးကရှုမိဘ်

တုလေနစိုးအီသူတစိုးဘုရား

- ගියිත්තාල්ංඡස්ස් ස්කෑල්මුළ්ලාන්දායෙහි, නැව්ත්‍රී මූත්‍රා ඇඟිචුගලාබාන්දායෙහි.

လာနထာ်ဖော်မြတ်စွာနှင့်အပူးနှင့်

တုလေနစိုင်အီသူတစိုင်ဘုသူ

- ພົມກາທີ່ຕະຫຼາດໄວ້ຢູ່ນິ້ນໆແລ້ວມີຜົນລົງທຶນທີ່ມີຄວາມມຸ່ນໆຕໍ່ກິດ, ລໍ່ບ່າຍເຊື້ອລໍ່ພະຕະຫົວ (ລາຄາບ່າຍຢູ່ນິ້ນໆ ສະບັບ AUSCO ແລ້ວມີຄວາມມຸ່ນໆ)।

တုလေတသာၢစိတဖၢမ့်တုမန္ဒေလု

အီးစတွေလယ်အိုးနှင့်အီးတို့တော်သိန်းသိ ဘုရားစွဲတော်လာနဲ့ဖို့တော့

တုလေလုပ်တဖို့အံနှင့် တဘာ့ဖာန်ကြီးလာ၊ နဲတာ့ဖို့လာနှစ်ကြီးလာနလို့၊ မူတမူ့ ထို့ဖော်ဖို့အပျောတရု့—

နမ်းပါးစိတ်တရာ့အောင်ဆုက်အောင်၊ ဒီးနမ်းတရာ့အောင်ပြုသော်လည်းကောင်း၊ ဘင်္ဂတာဘင်္ဂတရာ့တရာ့လုံနေစွဲအောင်လည်းကောင်း၊ လေလှိုင်နာလေလှိုင်နှင့် ဒီးဘင်္ဂတာဘင်္ဂကဘင်္ဂလိုက်ထိနေပါသည်။

ଲୋକପାତ୍ର

တရာ်ချုံးလေတိုင်းဘဏ်

ପ୍ରତିକାଳିକା

လျှော်နိုင်ပြီး တုပါန်မှုမူရှုမှုတစိုက်လာသော်မေး နဟားခုဝိုင်လာကဘိယျာအုပါသေ့နှင့်လို့ တုပါန်အမှုမူရှုမှုတိုင်နှင့် နကဘာ်ဆုံးနိုင်လာနလိုဒီးထိုင်လိုဆုံးနိုင်နှင့်အပျို့နှင့်လို့



လေကဘီယာအပျော်နှင့် နအီမိုင်တသူဘ်။

ကလုံအတ်ဆိုင်သန်းလေကဘိယူအော်နှင့် ကာကးတိပ်ယ်ပဲနှစ်ပူးသော်နှင့်လို့၊ နှမ်းယူဝါယ်တော်၊ အိုးတိပ်ယ်နှင့် ကလုံလောနှစ်ပူးအော် ကဟေးထိုးကွိုင်ပဲသူ နှင့်လို့၊ ပဲကဘိယူတော်ချုံးယဉ်အိုးတိပ်ယ်တော်တို့၊ တော်မူးအိုးတိပ်ယ်သံးလေ၊ အတ်အိုးနှင့် အပဲသော်ကယူဝါယ်တော်အိုး ဒီတော်အံ့ကကဲတိုးတ်မာစောလေ၊ ကန္တားဟေးထိုးကွိုင်ပဲသူ အိုးနှင့်လို့၊

မှန်ဘင်သားသုတေသနပါတီထိန်တုဂ္ဂံတုက္ခန်းလေကွန်ဖ

- www.homeaffairs.gov.au/Trav/Ente
 - www.agriculture.gov.au/travelling ଅପ୍ଲ.

တိပိဋကဓရမတေသနဆိုတလဲကဘိယာ

International Organization for Migration (IOM) အပြောဂျာတိတက် ကြေးထံနဲ့ တုပတ်မှတမှုခံတလ ကဘိယျလို နီသီကမစာနာအကို နှိုင်လို့ ပျော်မှတ်တာ၏ ဒီနီမှုတည်ညွှန်ပေါ်လိုက် ဖြစ်ပါသည်။ နေကာင်လေလိုက်နှင့် ယူတ်မာစာလေ ကဘိယျပျော်မာတ်ပါ နီသီအကုန်းနှိုင်နဲ့ မျှော်ကားလေအေးထိုက် ယူအသီတုသူလာ တုလိုပါလိုက်တကူ၍၊ တုအာရုံတော်ကိုအိုလာ တုဟားထိုကြော်နှင့်လို့ လာကဘိယျပျိုအပူ တုနီသုန်းညိုတော်ကိုအိုလို နီသီကမစာနာအကို မှုတ်တော်ဆိုပါ။ ဒီနီမှုတည်ညွှန်ပေါ်လိုက် အပြောဂျာတိတက် ကြေးထံနဲ့ တုပတ်မှတမှုခံတလ ကဘိယျလို နီသီကမစာနာအကို နှိုင်လို့ ပျော်မှတ်တာ၏ ဒီနီမှုတည်ညွှန်ပေါ်လိုက် ဖြစ်ပါသည်။

တုဟင်ပလီ - မှတမ် IOM အပေါ်စွဲနောက်နှင့် ဖတ်ပတ်အဆောကတီ တာသို့ဟုထိုးချက်သိယူပြုအခြားတော်

ଶ୍ରୀଲାକ୍ଷ୍ମୀଜୀଙ୍କିର୍ତ୍ତିରେ ଯନ୍ତ୍ରିତ ଅଭ୍ୟାସ

ଲେଖିତିର୍ଥୀରୁଷମୁଖମିଃଅତ୍ୟନ୍ତ

တုရမှုနှစ်လိုင်းကာဘယူအပူးခံနှင့် တုန်လိုက်ပါဘက် ကသမံသမီးနှစ်လိုင်း၊ အီးစွဲလယ်ယဉ်သုံးကိုအာ (Australian Border Force - ABF) အပေါ်မှု တုပိုတော် တုတော်ရဲ့ပတ်ကဲ အလိုတိပိုပိုမီ မူဝါဒဟန်အေးလာ နက်လိုင်းဆိုပေါ်အောင်၍နှင့်လိုင်း၊

ପ୍ରକାଶନ କାର୍ଯ୍ୟକ୍ରମ

- ቁ DFTTA ሥትሑኑ ቁ ImmiCard
 - ቁባሪለተውጥቷልኝነትንጂ፡፡
 - ቁያይዙ የሚከታተሉትን ቁጥር በመስቀል ተደርጓል፡፡

ABF အပေါမေတ်ဖိုကသမံသမီးပဲတ်သိတဖန်ဆုံးများပဲနှင့် အကူဟာ်ကဗျား

Incoming passenger card		Australia
PLEASE COMPLETE IN ENGLISH WITH A BLUE OR BLACK PEN		
► Family/surname ► Given names ► Passport number ◆ Flight number or name of ship ► Intended address in Australia		
► Do you intend to live in Australia for the next 12 months? Yes No ► If you are NOT an Australian citizen: Do you have tuberculosis? Yes No Do you have any criminal conviction/s? Yes No		
STATEMENT <p>The information I have given is true, correct and complete. I understand failure to answer any question may have serious consequences.</p>		
YOUR SIGNATURE		
Day Month Year		
TURN OVER THE CARD		

ဟံနွိက္ခနထာုဖော်ပို့တဖူ

တုမောင်တိပါန်နေဆုံးစံထွေလယ်ယ်အပူလံနှင့် နကာဘုံလေထားထို့ကုံးနထား၊ လာတ်ထဲးထို့ကုံးတို့၏သိရှိအလိုနှင့်လို့



နယ်များနေထားရှိတေသနနှင့်၊ သုဒ္ဓါနဘုရားကောက်ပူဇားများတို့တော်လေကို ‘Can you please help me find my baggage?’ အရွှေ့ခြင်းလာနက်ယူတော်လေတို့တော်လေကို ဖော်ပေးပို့ဆောင်ရွက်နိုင်ပါ။

လေခီဖိုတ်သမံသမီးတ်ဆါဘာ်ကို အတွေ့

တုရှိနဲ့ပေးပို့ကွဲနယ်တံ့နှင့်, နကာရှိလေစိန်နယ်သူ ABF ဒီးတိသူ့တိပို့ယာတဖို့ပေါက် (Department of Agriculture and Water Resources) တိသမိုဒ္ဓတိအတွက်ဖြစ်သည်။

လောင်တုပန္တိဒါန်းနှင့်အသိုးမှုတမ္ထု ပို့ပျောက်ဆံ ဆူတြောသမဲ့သမီးတုတက္ကာ့၏ ပျောဘုရားမှာယ်၏ ကမာန်းနှင့်အိုး နှုံးလဲတော်ဖို့ပဲနှင့်အေး ဒီးအံပဲသူ့၏ ကဟံယ်ဝန်းလို့။

ပုဂ္ဂန်မူဘ်ဒါမ်းသံကျိုးနာတ်နှင့်၊ တဆေအပဲသုံးပျိုးပျိုး လေတ်မြှုတ်တိအပူတကျုံး၊ နမ်းလိုင်းဘုံးပွဲလောကတဲကိုယ်ထံနှုန်းနာတ်နှင့်၊ သံကျိုးအိုးအေး ပုံးပေါ်ပေါ်မှု စာရေးသမီး – ယတဲဆဲလဲးကိုယ်တာသုံးဘုံး” (Can someone help me – I don't speak much English).

မှတ်လိန်တယ်ကုပ္ပါဒီဘိဘာ့တုန်ဘေးတာ့၏ (လျှော့ပြု၏၂၀၁၈)



Australian Government
Department of Social Services



ဘဉ်တုံမာဖူထိုးနီးလာ၊ ဘီမှုံသက္ကားဘီမှုံက
ရှုလာတုံနှစ်လို့ဟေးထိုးကို လာဖိုးစ်ဖြူ
လုယ်ယူပါ၍ဝိုင်းတုံမာရွှေးကျိုးကြုံ